

သုတေသနစာတမ်းမှ စာအုပ်သို့



မြဝတီမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ မတ်လ၊ အတွဲ ၂၉၊ အမှတ် ၅၊ နှာ ၁၀၃-၁၀၆ ထိ။

သုတေသနစာတမ်းမှ စာအုပ်သို့

သင်္ခါ

"ဖတ်စရာစာအုပ်တွေ ရှားတယ်ပြောကြတယ်၊ ကနေ့ သုတေသနစာတမ်းတွေကို စာအုပ် အဖြစ် ရိုက်ထုတ်ယင် အများကြီးပဲ၊ အပေါ်စား အပျော်ဖတ် စာအုပ်တွေကို ထုတ်ဝေသူတွေ ထုတ်နေမဲ့အစား"

စာပေမိတ်ဆွေတဦးက ပြောသည်။ သူ့စကားမှာ စဉ်းစားထိုက်သော စကားပင်ဖြစ်သည် စာအုပ်ထုတ်ရန် တငမ်းငမ်းဖြစ်ကာ သူတို့လုပ်ငန်းနှင့်ဆိုင်သော ဤစကားကို စာအုပ်ထုတ်သူ များလည်း စဉ်းစားထိုက်သော စကားဖြစ်သည်။ သို့သော် အဘယ်ကြောင့် သူတို့မထုတ်ကြသ နည်း။ ဤအချက်လည်း စဉ်းစားချက်ပင်။

အဖြေကား လွယ်လွယ်ကလေးသာ ဖြစ်ရာ ရောင်းကွက်ဈေးကွက် တွက်ကိန်းမကိုက် သော အချက်ပင် ဖြစ်သည်။ ယခင် စာပေမိတ်ဆွေပြောသလို ယင်းသုတေသနစာအုပ်စာတမ်း (အဖိုးတန်)များက သူတို့ထုတ်နေကျ လူထုအများကြိုက် အပျော်ဖတ် အပေါ်စား အပေါ့စား စာ ပေရောင်းကွက်မျိုးလောက် ဈေးခေါ်မကောင်းခြင်းအချက်ကြောင့် ဖြစ်လိမ့်မည်။ ထို့ကြောင့် စီး ပွားရေးကိုသာ ရှေ့ရှုရသောသူတို့ မထုတ်ဝံ့ကြပေ။ အဖြေကား ရှင်းရှင်းကလေးပင်။

သို့သော် မိတ်ဆွေ၏စကားအတိုင်း ယင်းသုတေသနစာတမ်းများကို စာအုပ်အဖြစ် ထုတ်ဝေနိုင်ရန်ကား အမှန်လိုအပ်သော အလုပ်ဖြစ်သည်။ သုတေသနစာတမ်းတစောင် ဖြစ်လာ ဖို့ရန် အတော်ကြီးကြီးပမ်းရှာဖွေ စုဆောင်းရေးသားရသည်။ စာနယ်ဇင်းဆောင်းပါးတစောင် ဖြစ်ရန် ကျွန်ုပ်တို့သည် ကာလကြာမြင့်စွာ ဖတ်ထား မှတ်ထားသော အချက်အလက်များကို အ ခြေခံ၍ ရေးသားရခြင်းထက် ယင်းသုတေသနစာတမ်းတစောင် ဖြစ်မြောက်ရန် ရေးရခြင်းက ပိုမိုခက်ခဲ ပင်ပန်းကြောင်း စာပေသမားတိုင်း အသိဖြစ်ကြလိမ့်မည်။

သုတေသနစာတမ်းများ ရေးရခြင်း၏ အကျိုးနှင့်အဖိုးတန်ပုံကို ဤနေရာတွင် ကျွန်ုပ်တို့ ကိုယ်တွေ့ကလေးကို ရေးသားသက်သေတင်လိုသည်။ ဤစာရေးသူသည် ဆရာဦးဘချိုနှင့်ပတ် သက်၍ တခါ က သုတေသနစာတမ်း တစောင်ကို ရေးသားတင်ပြဘူးရာ ရှာဖွေစုဆောင်းရရှိ သောအချက်များသည် သုတေသနစာတမ်းထက် ပို၍ များပြားကျယ်ဝန်းသွားရာ နောက်ဆုံး ဆရာချို၏ အတ္ထုပ္ပတ္တိစာအုပ်ကြီးတစောင်တဖွဲ့အဖြစ်သို့ ရောက်သွားခဲ့ပေသည်။

ဤထက်မက အခြားစာပေရလဒ်အကျိုးများကိုလည်း ရရှိခဲ့သည်။ ဆရာချိုနှင့်ပတ် သက်၍ ဆရာပီမိုးနင်း၏ တိမ်မြုပ်ပျောက်ကွယ်နေသော အကြောင်းနှင့်စာပေများ၊ ဆရာကြီး၏ တိမ်မြုပ်လျက်ရှိသော လူတိုင်းမသိသော (ပိုက်ဆံကြီးနှင့်)နေနံသင့်(ပေါက်ဆိန်)ဟူသော အ ခြားကလောင်အမည်တခု။

ထိုနောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေများ၊ လူတိုင်းမသိခဲ့ကြသော "ဘိုးဘိုး အောင်"ဟူသော ကလောင်အမည်တခုနှင့်အခြားအခြားသော ဆရာချိုတို့ခေတ်ပြိုင် စင်ပြိုင် ဆရာသမားကြီးများ၏ အကြောင်းနှင့်မှတ်သားဖွယ်ရာများ ဖြစ်သည်။

ပမာအားဖြင့် မကြာမီက ကွယ်လွန်သွားခဲ့သော ဆရာကြီးဟံသာဝတီဦးဘရင်အကြောင်း သုတေသနစာတမ်းတစောင်ကို ရေးသားဖတ်ရှုလျှင် ဆရာနှင့်ပတ်သက်၍ သုတေသနပြုလုပ်စရာများ၊ ဆရာ၏တိမ်မြုပ်နေသော အကြောင်းအရာစာပေများသည် အများအပြားပေါ်ထွက်လာနိုင်စရာ ရှိပေသည်။

ဆရာမကွယ်လွန်မီက ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိလက်ရေးမူစာအုပ်ကြီးကို ကျွန်ုပ်တို့အား ပြဘူးသည်။ ထိုစဉ်က အချို့အခန်းများကို လှန်လှောဖတ်ခဲ့ရဘူးသည်။ လက်ရေးမူတချို့၊ ပုံနှိပ်စာလုံးများတချို့နှင့်အတော်ပင် ထူထူထဲထဲ စာမူကြီးတစောင် ဖြစ်သည်။

နောင် ဆရာမကွယ်လွန်မီကလေးအချိန်တွင် ဆရာ၏ယင်းအတ္ထုပ္ပတ္တိမှာ ထွက်ပေါ်လာခဲ့ရာ စာအုပ်ပါးကလေးမျှ ဖြစ်နေသည်။ ယခင် ကျွန်ုပ်တို့ဖတ်ခဲ့ရဘူးသော အကြောင်းအရာများလည်း အစုံအလင် မပါရှိ။ အချိန်မီ မြန်မြန်သွက်သွက် ထွက်နိုင်ရန် ရိုက်နှိပ်ထုတ်ဝေလိုက်ခြင်းဖြစ်ဟန်တူပေသည်။ သို့သော် ဤအတ္ထုပ္ပတ္တိလိုစာတမ်းကျမ်းတစောင်တဖွဲ့မှာ နောင်တွင် ပြန်လည်ရိုက်ထုတ်၍ ဖြစ်ကောင်းသော စာအုပ်မျိုး မဟုတ်သဖြင့် ဆိုင်ရာပုဂ္ဂိုလ်အဖို့ နှစ်နာရပေသည်။

စစ်ကြိုခေတ်က စာရေးသူသည် ဆရာကြီးမှော်ပီဆရာသိန်းကို အားကျကာ ရှေးက စာနယ်ဇင်းများအကြောင်းကို စုဆောင်းရေးသားရန် ဆန္ဒဖြစ်ခဲ့သည်။ ယင်းစစ်ကြိုခေတ်က စာရေးသူမိတ်ဆွေတစုက တံခွန်မဂ္ဂဇင်း(ပန်းဆိုးတန်း)ကို စုပေါင်းလုပ်ကိုင်ကြစဉ် တနေ့တွင် ဆရာကြီးနေထိုင်ရာ မှော်ဘီသို့ရောက်သွားခဲ့ကြသည်။ ဤတွင် ခရီးကြိုခိုက် ကံကောင်းစွာ ဆရာကြီးထံမှ ရှေးက ထုတ်ဝေခဲ့ဘူးသော သတင်းစာများအမည်စာရင်းအချို့ကို ရွေးယူရရှိခဲ့သည်။


ယင်းနောက် အချိန်များတွင် နောက်ထပ်စာစုစာဟောင်းများ ရရှိနိုင်ရန် တကြိမ်ထပ်မံသွားဦးမည်ကြံခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မရောက်ဖြစ်ခဲ့ရတော့ပေ။ မကြာမီတွင် ယင်းသတင်းစာများစာရင်းကို ဆရာကြီးနာမည်ဖြင့် ဂျာနယ်တစောင်တွင် ပါရှိလာသည်ကို တွေ့ရပြီးနောက် စစ်ကြီးဖြစ်လာခဲ့သည်။

စစ်ပြီးခေတ်တွင် ယင်းစာရင်းနှင့်အတူ သတင်းစာမှတ်စုအချို့ပါသော ထားဝယ်မြို့ ဆရာကြီးဦးဘအေး(ရွှေဝယ်ဇ)ရေး ဆောင်းပါးတစောင်ကို ဖတ်မိလိုက်ရသည်။ အမှတ်မထင်ဖြစ်၍ ထိုစာရင်းကို ကျွန်ုပ်တို့ ကူးယူမထားမိ။ မသိမ်းဆည်းမိလိုက်၊ စာပေအစုအဆောင်းကောင်းလှသော ဆရာကြီးရွှေဝယ်ဇပင် ယခင်မှော်ပီသိန်းကြီး၏မှတ်စုများကို ရရှိကူးယူထားခဲ့လေသလား မပြောနိုင်ပေ။


စစ်ကြီးအတွင်း စာရေးသူ စုဆောင်းထားသမျှ စာစုများ မီးလောင်ဆုံးရှုံးပျက်စီးကုန်ရာ ကံအားလျော်စွာ မပျက်စီးပဲ စာအုပ်တအုပ်ကြား၌ ညှပ်၍ကျန်ရစ်ခဲ့သော ယခင်သတင်းစာစာရင်းကလေးကို ယခုသုတေသီများအဖို့ ဖော်ပြလိုက်ပေသည်။

အမှတ်စဉ်	သတင်းစာအမည်	ထုတ်ဝေခုနှစ်
၁။	မြန်မာသံတော်ဆင့်	၁၂၃၃
၂။	ရတနာပုံ	၁၂၃၅
၃။	အစိုးရထုတ် လောကီသုတပညာ	၁၂၃၇
၄။	မြန်မာအဆွေ	၁၂၄၇
၅။	ပိဋကတ်	၁၂၅၀
၆။	ရူပကဏ္ဍ	၁၂၅၀
၇။	ရန်ကုန်တိုင်း(ဆိုင်းဘုတ်တင်သော် လည်း မထွက်ဖြစ်)	၁၂၅၃
၈။	ဟံသာဝတီ	၁၂၅၆
၉။	သီရိမင်္ဂလာဂေဇက်	၁၂၅၆
၁၀။	ဇေယျကျက်သရေ	၁၂၅၇
၁၁။	မဟာဗောဓိ	၁၂၆၄
၁၂။	လောကဗျူဟာ	၁၂၆၄
၁၃။	မြန်မာအကျိုးဆောင်	၁၂၆၅
၁၄။	ကုန်သည်တိုင်း	၁၂၆၅
၁၅။	ဟံသုဥသျှောင်	၁၂၆၆
၁၆။	တိုင်းလုံးဇေယျ	၁၂၆၆
၁၇။	သူရိယ	၁၂၇၁
၁၈။	မြန်မာနိုင်ငံကူးသန်းရောင်းဝယ်ရေး	၁၂၇၁
၁၉။	သာသနာပြုတရား	၁၂၇၁
၂၀။	သာသနာလင်္ကာရ	၁၂၇၁
၂၁။	မြန်မာ့အလင်း	၁၂၇၆
၂၂။	ပညာအလင်း	၁၂၇၈

၂၃။	မြန်မာပြည်စောင့်	၁၂၇၉
၂၄။	ကုန်သည်အကျိုးဆောင်	၁၂၇၉
၂၅။	မြန်မာ့ကျက်သရေ	၁၂၈၂
၂၆။	လောကသာရ	၁၂၈၂
၂၇။	မြန်မာတိုင်း	၁၂၈၅
၂၈။	မြန်မာဝန်ထမ်း	၁၂၈၅
၂၉။	ကြယ်တံခွန်	၁၂၈၅
၃၀။	လောဘာတီ	၁၂၈၅
၃၁။	ရွှေလဝင်း	၁၂၈၅
၃၂။	မြန်မာမိဘလင်	၁၂၈၆
၃၃။	မြန်မာသမတ	၁၂၈၆
၃၄။	အစ္စလမ်အလင်း	၁၂၈၆
၃၅။	မြန်မာတိုင်းကျိုးအစိုးရထုတ်	၁၂၈၆
၃၆။	မော်ဒန်ဘားမားတိုင်း	၁၂၈၆
၃၇။	ရွှေပြည်ကြီး	၁၂၈၆
၃၈။	ဝံသာနု	၁၂၈၆
၃၉။	ဒေသန္တရ(ထွက်ပြီး ၂ လတွင် ပျက်သည်)	၁၂၈၆
၄၀။	ရွှေဂုဏ်မျက်မှန်	၁၂၈၇
၄၁။	မြန်မာပြည်ကူးသန်းရေး တိုင်းသတင်းစာ	၁၂၈၇
၄၂။	ကုန်သည်အလင်း	၁၂၈၇
၄၃။	ငွေသော်တာ	၁၂၈၇
၄၄။	မဟာဝါဏီဇူ	၁၂၈၇



၄၅။	သစ္စဝါဒီ	၁၂၈၇
၄၆။	အောင်မြန်မာ	၁၂၈၇
၄၇။	သဟာယ	၁၂၈၇
၄၈။	မောရဝတီ	၁၂၈၇
၄၉။	ရွှေပြည်	၁၂၈၇
၅၀။	ဗန္ဓုလ	၁၂၈၇
၅၁။	မြန်မာဝတီ	၁၂၈၇ (၁၂၇၀?)
၅၂။	ရွှေပြည်ကြီး	၁၂၉၀
၅၃။	ရွှေမြင့်မိုရ်	၁၂၉၂
၅၄။	အောင်မြင်ကြောင်း	၁၂၉၂
၅၅။	ရုပ်ပုံ	၁၂၉၆
၅၆။	ရွှေပြည်ဇ	၁၂၉၆
၅၇။	မြန်မာနေ့စဉ်	၁၂၉၇ (၁၂၉၈?)
၅၈။	မြန်မာ့ကြေးမုံ	၁၂၉၈



နော်ရထာ၊ မဟောသဓသတင်းစာ၊ မောရိယ၊ မြန်မာ့ဇေယျာ၊ ဓူဝံ၊ မျိုးချစ်၊ မျိုးစောင့် သတင်းစာများမှာ ခွဲရေးတွဲရေးတွင် ခါတော်မီ ထုတ်ဝေခဲ့ကြသည်။

ထိုနောက် ဆရာကြီးမှော်ပီဆရာသိန်းလည်း ကွယ်လွန်သွား၍ အဆက်ပြတ်ခဲ့ရသည်။ သုတေသနအရာတွင် ဆုံးရှုံးမှုတချက်ပင် ဖြစ်သည်။ ယင်းစစ်ပြီးခေတ်တွင်ပင် ဆရာကြီးရွှေဝယ်ဇ(ထားဝယ်)ရေး သတင်းဆောင်းပါးတစောင်တွင် ရှေးခေတ်မှမဂ္ဂဇင်းစာရင်းများ ဖော်ပြထားသည်ကို တွေ့ရဖတ်ရပြန်သည်။ ဆရာကြီးဖော်ပြထားသော စာရင်းမှာ အတော်ပင် စုံလင်ကာ အချို့ ကျွန်ုပ်တို့ မနုံ့စပ် မသိရ မကြားရသော မဂ္ဂဇင်းအမည်များ ပါရှိသည်။

ယင်းစာရင်းများတွင် ကျွန်ုပ်တို့ ယခင်ရေးလိုသော စာနယ်ဇင်းမှတ်စုများအတွက် အထောက်အကူရနိုင်ကြောင်း တွေ့ရှိသိရှိရသဖြင့် ဆရာကြီးထံသို့ ယင်းစာအုပ်များနှင့်ပတ်သက်၍ မာတိကာအကြောင်းအရာအတွင်းစာသားများနှင့်ရေးသူ ကလောင်အမည်များ၊ ထုတ်ဝေသော ခုနှစ်၊ နေရာဌာန စသည်များကို အကျဉ်းမျှအားဖြင့် တတ်နိုင်သမျှ ရေးသားချီးမြှင့်ပါရန်၊ သို့မဟုတ် ထိုက်တန်သော ဉာဏ်ပူဇော်ခခွင့်ပြုရန်၊ သို့မဟုတ် ခေတ္တမျှ ငှားရမ်းကြည့်ရှုခွင့်ပြုရန် အကြောင်းများကို စာရေးပန်ကြားရန် ဆန္ဒဖြစ်ခဲ့သည်။

ယင်းဆန္ဒမှာလည်း စာပေသမားများ ကြုံတွေ့ရသော ဒုက္ခအခက်အခဲနှင့်မပြည့်စုံမှုအကြောင်းကြောင်းများကြောင့် ရုတ်တရက် စာရေးနိုင်ခြင်း မပြုမီ ဆရာကြီးကွယ်လွန်ကြောင်း ဝမ်းနည်းဖွယ်သတင်းကို ကြားသိဖတ်ရှုရပေသည်။ ဤတွင် ကျွန်ုပ်တို့ ဆန္ဒရှိသမျှ သုတေသန အလုပ်ကြီးလည်း နောက်ဆုံးပိတ် နိဂုံးချုပ်သို့ ရောက်ခဲ့ရတော့သည်။ ယခုသုတေသီများအဖို့ ဆရာကြီး ရေးမှတ်သွားသော စာရင်းကို နောင်အမှတ်အသားတခုအဖြစ် ဖော်ပြလိုက်ပေသည်။ (နေရာကို ငဲ့၍ လိပ်စာအပြည့်အစုံကို ချန်လှပ်ထားပါသည်။

၁။ ကောဇာသစ်၊ ဝပ်ဆင်တိုက်

၂။ သက်စောင့်၊ ဒီဇူဇာဆေးတိုက်

၃။ ဝတ္ထု၊ ပန်းဆိုးတန်းလမ်း၊ ဘုံဘောဘားမားအိမ်ထောင်ပရိဘောဂတိုက်

၄။ ဝတ္ထုညွန့်ပေါင်း၊ မောင်ဂိုမာရီလမ်း၊ ရန်ကုန်

၅။ ဒဂုန်၊ မြန်မာအဆွေတိုက်

၆။ သူရိယ၊ ဆူးလေဘုရားလမ်း၊ နောက် ရွှေပြောင်း ဖရေဇာလမ်း

၇။ မြန်မာ့အလင်း၊ ဆူးလေဘုရားလမ်း

၈။ ပညာအလင်း၊ ၅၁ လမ်း၊ ရန်ကုန်

၉။ လန်ဒန်အတ်၊ ကုန်သည်လမ်း

၁၀။ ဗြိတိသျှဘားမား၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်

၁၁။ ရွှေနန်းပြည်၊ ပုဇွန်တောင်စာတိုက်၊ ရန်ကုန်

၁၂။ မနောမယ၊ လှည်းတန်း၊ ရန်ကုန်

၁၃။ မြန်မာ့မဏ္ဍိုင်၊ ၈၄ လမ်း၊ မန္တလေးမြို့

၁၄။ မြန်မာ့အောင်လံ၊ စတော့ဂိတ်လမ်း၊ ရန်ကုန်

၁၅။ ရယ်ရွှင်ဘွယ်၊ ၅၂ လမ်း၊ ရန်ကုန်

၁၆။ ငွေသော်တာ၊ ၄၀ လမ်း၊ ရန်ကုန်

၁၇။ အင်္ဂလိပ်မြန်မာဟံသာ၊ ကန်တော်ကလေးစာတိုက်၊ ရန်ကုန်

၁၈။ မြန်မာ့ကျက်သရေ၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်

၁၉။ ရွှေလမင်း၊ ဘလန်ဒယ်လမ်း၊ မော်လမြိုင်

၂၀။ မြန်မာ့ကြေးမုံ၊ သင်္ကန်းကျွန်း၊ ရန်ကုန်



၂၁။ ပြည်ရွှေဘို၊ ဈေးချိုဝါးတန်း၊ မန္တလေး

၂၂။ အောင်မင်္ဂလာ၊ ဖယ်ရာလမ်း၊ ရန်ကုန်

၂၃။ ပဏ္ဍိတသာရ၊ ဖယ်ရာလမ်း၊ ရန်ကုန်

၂၄။ ရွှေပြည်ကြီး၊ ဦးအုန်းခိုင်လမ်း၊ တောင်ညွန့် ရန်ကုန်

၂၅။ လောကသာရ၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်

၂၆။ မြန်မာဟိတ၊ ဈေးတန်း၊ မြန်မာဟိတကုမ္ပဏီ၊ ပဲခူးမြို့

၂၇။ ရွှေနားတော်သွင်း၊ ကျောက်သွေးတန်း၊ မန္တလေး

၂၈။ ပျော်တော်ဆက်၊ ၃၆ လမ်း၊ ရန်ကုန်

၂၉။ စိတ်ပညာအလင်း၊ ကီလီလမ်း၊ ရန်ကုန်

၃၀။ မြန်မာ့သုခ၊ စာတိုက်သေတ္တာ(၉၄)၊ မန္တလေး

၃၁။ သောက်ရှူးကြယ်၊ ဓနိတောရပ်၊ ရန်ကုန်

၃၂။ ငွေစန္ဒာ၊ ၄၂ လမ်း၊ ရှမ်းပွဲရပ်၊ မန္တလေး

၃၃။ ငွေဝင်နည်း၊ မောင်ထော်လေးလမ်း၊ ရန်ကုန်

၃၄။ ကောတုံဘရသီချင်း၊ ပုဇွန်တောင်၊ ရန်ကုန်

၃၅။ ဇမ္ဗူပတိ၊ စိန်ပန်းရပ်၊ မန္တလေး

၃၆။ အမျိုးသားပညာရေး၊ ကာလဘတ်လမ်း၊ ကန်တော်ကလေး၊ ရန်ကုန်

၃၇။ ကြီးပွားရေး၊ မောင်ဂိုမာရီလမ်း၊ ရန်ကုန်

၃၈။ တိုးတက်ရေး၊ အလုံဧရာဝတီလမ်း၊ ရန်ကုန်

၃၉။ စာဆိုတော်၊ ကျုံးကြီးလမ်း၊ ရန်ကုန်


၄၀။ ပညာရေး၊ ကြည့်မြင်တိုင်၊ ရုံးလမ်း၊ ရန်ကုန်

၄၁။ ဘဏ္ဍာတိုက်၊ ပဲခူးမြို့နှင့်အမေရိကန်သာသနာပြု၊ ရန်ကုန်

၄၂။ သုတဝတီပညာ၊ ရွှေတိဂုံဘုရားဈေး၊ ရန်ကုန်

၄၃။ မြန်မာအမျိုးသမီး၊ စတော့ကိတ်လမ်း၊ ရန်ကုန်

၄၄။ တက္ကသိုလ်သိပ္ပံ၊ ၃၂ လမ်း၊ ရန်ကုန်



၄၅။ တို့ခေတ်စာတန်း၊ ၃၁ လမ်း၊ မန္တလေး

၄၆။ ဆယ်သန်း၊ ဘားလမ်း၊ ရန်ကုန်

၄၇။ တက်ခေတ်စာစောင်၊ ၃၂ လမ်း၊ ရန်ကုန်

၄၈။ ဗေဒင်ပညာ၊ မဟာသုခလမ်း၊ ပုဇွန်တောင်

၄၉။ ခေတ်သစ်မဂ္ဂဇင်း၊ ၃၈ လမ်း၊ ရန်ကုန်

၅၀။ မြန်မာပြည်ကျန်းမာရေး၊ ကုန်သည်လမ်း၊ ရန်ကုန်

၅၁။ မြန်မာ့ရုပ်ရှင်၊ ဘားလမ်း၊ ရန်ကုန်

၅၂။ ကြွေးကြော်သံ၊ ဒါလဟိုဇီလမ်း၊ တို့ဗမာစာအုပ်တိုက်၊ ရန်ကုန်

၅၃။ မြန်မာ့သွေးစာစောင်၊ မောင်ဂိုမာရီလမ်း၊ ရန်ကုန်

၅၄။ လက်ရွေးစင်၊ မဟာဘောဂလမ်း၊ ပုဇွန်တောင်၊ ရန်ကုန်

၅၅။ ဘွင်းဘွင်း၊ ဘိုးလိမ်းလမ်း၊ ကန်တော်ကလေး၊ ရန်ကုန်

၅၆။ လောကအလင်း၊ ပဲခူးမြို့

၅၇။ ရွှေမေတ္တာ၊ ၅၁ လမ်း၊ ရန်ကုန်

၅၈။ ဂန္ဓလောက၊ တက္ကသိုလ်စာတိုက်၊ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း၊ ရန်ကုန်

၅၉။ ရွှေဗမာ၊ ၈၄ လမ်း၊ မန္တလေးမြို့

၆၀။ ဓနသိပ္ပံ၊ ပန်းထိမ်တန်း၊ ပြည်မြို့

၆၁။ ပညာသင်ကျမ်း၊ ကရီလမ်း၊ တိုးပုံနှိပ်တိုက်၊ ရန်ကုန်

၆၂။ နေရှင်နယ်၊ ဘားလမ်း၊ ရန်ကုန်

၆၃။ မျိုးချစ်စာစောင်၊ ၁၀၈ လမ်း၊ ရန်ကုန်

၆၄။ ဗမာမ၊ စကော့ဈေး၊ အနောက်ဘက်တန်း၊ ရန်ကုန်

၆၅။ အရှေ့တိုင်း၊ စမ်းချောင်း၊ ရန်ကုန်

၆၆။ အကောင်းဆုံး၊ အိန်အန်ထောင်ဆေးတိုက်၊ ရန်ကုန်

၆၇။ စာရေးဆရာ၊ ကိုယ်မင်းကိုယ်ချင်းလမ်း၊ ရန်ကုန်

၆၈။ ချမ်းသာစာစောင်၊ နေရပ်လိပ်စာမပါ



- ၆၉။ ချွေတာရေး၊ ပြည်ညွန့်ပုံနှိပ်တိုက်၊ မန္တလေး
- ၇၀။ ပညာမဂ္ဂဇင်းသစ်၊ ကျိုက်လတ်မြို့
- ၇၁။ ပညာမဏ္ဍိုင်၊ မဂ္ဂဇိန်၊ မြင်းခြံမြို့
- ၇၂။ အမျိုးသား၊ အမရပူရမြို့
- ၇၃။ ဘားမားလေဘာ၊ တို့ဗမာအလုပ်သမားအစည်းအရုံး၊ ရန်ကုန်
- ၇၄။ သိပ္ပံဘဏ်တိုက်ကြီး၊ စကြာဝဠာလျှပ်စစ်ပုံနှိပ်တိုက်၊ သုံးဆယ်မြို့
- ၇၅။ စီပီမဂ္ဂဇင်း၊ ကူးသန်းရောင်းဝယ်ရေးပုံနှိပ်တိုက်၊ မန္တလေး
- ၇၆။ မြန်မာတာဝန်၊ တောင်ညွန့်ကျောင်းလမ်း၊ ရန်ကုန်

ဤစာရင်းများမှာ စစ်ကြိုခေတ်မှ မဂ္ဂဇင်း(ဂျာနယ်မပါ)စာရင်းများဖြစ်ရာ အချို့စာစောင်များ ဆရာကြီးတွင် မရှိ၍ ကျန်ကောင်းကျန်ပေလိမ့်ဦးမည်။ နေရာကို ငဲ့၍ အဖိုးနှုန်းများများနှင့်လပေး နှစ်ပေး စာရင်းများကို ချန်လှပ်ထားခဲ့ပါသည်။ ယခုဆောင်းပါး၌ ကျွန်ုပ်တို့နိဂုံးချုပ်လိုသည်မှာကား သုတေသနအလုပ်စခန်းများမှာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးသဖြင့် ယင်းစာတမ်းများကို မပျောက်မပျက် စာအုပ်အဖြစ် အရှည်တည်တံ့ ခိုင်မြဲစေရန် ကြိုးစား ထုတ်ဝေကြစေလိုခြင်းပင် ဖြစ်သည်။

